




မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

e-Newsletter

Vol.I No.II November

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ Video Conferencing ဖြင့် အစည်းအဝေးတက်ရောက်



အောက်တိုဘာလ ၂၅ ရက်

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၂/၂၀၂၂) အစည်းအဝေး ကို ၂၅-၁၀-၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) ၁၄:၀၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယခင်ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွန်၊ Video Conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး မသန်စွမ်းသူများ အခွင့်အရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။ အစည်းအဝေးတက်ရောက်လာကြသော အမျိုးသား အဆင့်ကော်မတီမှ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ (ကိုယ်စားလှယ်များ) က အသီးသီး ဆွေးနွေးတင်ပြကြပါသည်။ ယင်းနောက် In person ဖြင့် တက်ရောက်သည့်

ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့မှဆွေးနွေးကြပြီး ဆက်လက်၍ အထွေထွေဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ၁၈:၁၅ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

ရာသီဥတုပြောင်းလဲမှုများနှင့် စပ်လျဉ်းသည့် မူဝါဒများ၊ ဥပဒေပြဋ္ဌာန်း အကောင်အထည်ဖော်မှုများနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲ (Briefing Session) သို့ တက်ရောက်ခြင်း



အောက်တိုဘာလ ၁၃ ရက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈)၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် “ရာသီဥတုပြောင်းလဲမှုများနှင့် စပ်လျဉ်းသည့် မူဝါဒများ၊ ဥပဒေပြဋ္ဌာန်း အကောင်အထည်ဖော်မှုများနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ (Briefing Session)” သို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွန်ဦးဆောင်၍ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူး ဦးဇေယျာလင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်နှင့် ဦးစီးအရာရှိများ ဖြစ်သည့် ဦးမျိုးလှိုင်မြင့်ထွန်း၊ ဒေါ်သူဇာစံတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွန်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းက “ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံအုပ်ချုပ်မှု” ခေါင်းစဉ်ဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်း အကောင်အထည်ဖော်

မှုများ၊ မူဝါဒများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများကို အကျဉ်းချုံးရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဆန်းဝင်းက “ရာသီဥတုပြောင်းလဲမှုနှင့် ရာသီဥတုဆိုင်ရာ တရား မျှတရေး (Climate Justice)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစအောင်သူက “အာဆီယံနိုင်ငံများ၏ ထိရောက်သော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း မဟာဗျူဟာ Strategy of Effective EIA in ASEAN Member State” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သဘာဝသယံဇာတ ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သော်သော်ဟန်က “သယံဇာတ စီမံအုပ်ချုပ်ရေးဆိုင်ရာ အစီမံအစီအစဉ် စီးပွားရေးမူဘောင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက “ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြခဲ့ကြရာ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးလှမောင်သိန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

ကော်မရှင်ပုံမှန်အစည်းအဝေးနှင့် အုပ်ချုပ်မှုစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးများကျင်းပခြင်း

အောက်တိုဘာလ ၂၆ ရက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ပုံမှန် အစည်းအဝေးအမှတ်စဉ် (၁၀/ ၂၀၂၂) ကို ၂၆-၁၀-၂၀၂၂ ရက်နေ့တွင် Video Conferencing System ဖြင့် ကျင်းပခဲ့ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံ ကော်မရှင်အဖွဲ့ဝင်များက တင်ပြဆွေးနွေးခဲ့ကြပါသည်။ ကော်မရှင်၏ အုပ်ချုပ်မှု စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၂) ကို ၄-၁၀-၂၀၂၂ ရက်နေ့တွင် ကျင်းပခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလှည့်ကျ ကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာသန်းမြင့်၊ ဒေါ်နုနုယဉ်နှင့် အထူးဖိတ်ကြားခံရသည့် ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် (စီမံ) နှင့် ဦးကျော်မြင့်(ဘဏ္ဍာ)၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရဲအရာရှိအတတ်သင်ကျောင်း(မန္တလေး) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ



အောက်တိုဘာလ ၆ ရက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော အမှုစစ်(အရာရှိ) သင်တန်းအမှတ်စဉ် (၇၅/၂၀၂၂) ၌ ၆-၁၀-၂၀၂၂ ရက်နေ့ ၁၂:၃၀ နာရီမှ ၁၄:၀၀ နာရီ အချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အကြောင်းကို

လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအကြောင်း သိကောင်းစရာစသည့် သင်ခန်းစာဘာသာရပ်များကိုလည်းကောင်း အသီးသီးပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၂၈၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။



တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် Video Conferencing System ဖြင့်သင်ခန်းစာပို့ချ



၂၇-၁၀-၂၀၂၂ ရက်နေ့ ၁၂:၀၀ နာရီမှ ၁၅:၀၀ နာရီအချိန်ထိ Video Conferencing System ဖြင့် သင်ခန်းစာပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံ အယူအဆများနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးဦးအာကာဟိန်းစိုးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်ကြီး (၉) ခု အကြောင်းစသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၁၀၂) ၌ သင်တန်းသားဦးရေ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ကြပါသည်။

အောက်တိုဘာလ ၂၇ ရက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ၌ ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၁၀၂) အား

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ခြင်း အစည်းအဝေး ကျင်းပခြင်း

အောက်တိုဘာလ ၂၇ ရက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ၂၇-၁၀-၂၀၂၂ ရက်နေ့တွင် Video Conferencing System ဖြင့် ကျင်းပခဲ့ရာ ကော်မရှင်မှ ထုတ်ပြန်သော လုပ်ထုံးလုပ်နည်းများ ပြင်ဆင်နိုင်ရေးအဖွဲ့အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်နုနုယဉ်၊ ဒေါက်တာသန်းမြင့်နှင့် ဦးကျော်မြင့်၊ ဖိတ်ကြား၍ တက်ရောက်သော ပုဂ္ဂိုလ်များအဖြစ် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်၊ လုပ်ထုံးလုပ်နည်း ပြင်ဆင်ရေးဆွဲရေးအဖွဲ့၏ အထောက်အကူပြု ဆပ်ကော်မတီ အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။



အဆိုပါအစည်းအဝေးတွင် ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်က အဖွဲ့အမှာစကား ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ အစည်းအဝေးတက်ရောက်သူများက ဆွေးနွေးခဲ့ကြပါသည်။

“Human rights education is much more than a lesson in schools or a theme for a day; it is a process to equip people with the tools they need to love lives of security and dignity.”

“လူ့အခွင့်အရေး ပညာပေးခြင်းသည် ကျောင်းသင်ခန်းစာတစ်ခု (သို့) တစ်နေ့တာအကြောင်းကိစ္စ တစ်ခုထက် များစွာပိုသည်။ ယင်းသည် လူ့အများအား ဘဝတွင် လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်ရန် လိုအပ်သော ကိရိယာတန်ဆာပလာများ တပ်ဆင်ဖြည့်ဆည်းပေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။”

Kofi Annan (1938–2018)

တိုင်တန်းချက်များ စိစစ်ဆောင်ရွက်ခြင်း

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန မှ တိုင်တန်းချက် (၁၆) စောင် လက်ခံရရှိခဲ့ပါသည်။ ဩဂုတ်လ တိုင်တန်းချက် လက်ကျန် (၅) စောင်၊ စုစုပေါင်း တိုင်တန်းချက် (၂၁) စောင်ရှိပြီး၊ တိုင်တန်းချက်များကို ကော်မရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး (၄) ကြိမ် ကျင်းပပြုလုပ်၍ စိစစ်ခဲ့ရာ တိုင်တန်းချက် (၃) စောင်ကို လိုအပ်သလို စိစစ် ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ပေးပို့ အကြောင်းကြားခဲ့ပါသည်။ တိုင်တန်းချက် (၃) စောင်ကို ကာယကံရှင်ထံ ကော်မရှင်မှ အကြံပြုချက်နှင့် အတူ ပြန်ကြားခဲ့ပါသည်။ တိုင်တန်းချက် (၁၂) စောင်ကို ကော်မရှင် ဥပဒေ ပုဒ်မ ၃၂ (ခ) အရ ကော်မရှင်၏ လုပ်ပိုင်ခွင့် အတွင်း မကျရောက်ခြင်း ဖြစ်၍လည်းကောင်း၊ ၃၂ (ဂ) အရ ပိုမိုသင့်လျော်သောနည်းလမ်းဖြင့် ကုစားနိုင်ခြင်း သို့မဟုတ် ကြောင်းကျိုးညီညွတ်စွာ တိုင်တန်းနိုင်သည့် နည်းလမ်းများရှိခြင်း ဖြစ်၍လည်းကောင်း၊ ကော်မရှင် ဥပဒေ ပုဒ်မ ၃၇ (က) အရ လည်းကောင်း၊ တိုင်စာအင်္ဂါရပ်နှင့် မညီညွတ်၍ လည်းကောင်း၊ အထောက်အထား မပြည့်စုံ၍လည်းကောင်း မှတ်တမ်းထားရှိရန် ဆုံးဖြတ်ခဲ့ပါသည်။ စက်တင်ဘာလ တွင် ဆောင်ရွက်ရန် တိုင်တန်းချက် (၃) စောင် ကျန်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

အောက်တိုဘာလ ၃ ရက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက် မည့် (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးအတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပရေး လုပ်ငန်းကော်မတီသည် ၃-၁၀-၂၀၂၂ ရက်နေ့တွင် တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊

၁၁-၁၀-၂၀၂၂ ရက်နေ့တွင် စတုတ္ထအကြိမ်နှင့် ၂၀-၁၀-၂၀၂၂ ရက်နေ့တွင် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကိုလည်းကောင်း၊ (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ သဝဏ်လွှာပေးပို့ နိုင်ရေးအတွက် သဝဏ်လွှာနှင့် မိန့်ခွန်းများအပေါ် စိစစ် တည်းဖြတ်ရေးအဖွဲ့၏ အစည်းအဝေးကို ၆-၁၀-၂၀၂၂ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား (၇/၂၀၂၂)

အောက်တိုဘာလ ၂၈ ရက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ လစဉ်တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ၂၈-၁၀-၂၀၂၂ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံးချုပ်ရှိ Conference Room ၌ ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ကော်မရှင်ရုံး ဌာနများမှ ဝန်ထမ်း ၂၈ ဦး တက်ရောက်ခဲ့ကြပြီး ကော်မရှင်ရုံးချုပ်ရှိ ကျန်ဝန်ထမ်းများနှင့် ရုံးခွဲများမှ ဝန်ထမ်းများမှာ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် ဂရုတစိုက် သွားလာကြစေလိုကြောင်း၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝန်ထမ်းများအားလုံး Sec-

ond Dose နှင့်အထက် ထိုးနှံထားပြီး အများစုမှာ Booster Dose (တတိယအကြိမ်) အထိ ထိုးနှံပြီးဖြစ်သဖြင့် မိမိကျန်းမာရေးကို ဆက်လက်၍ ဂရုစိုက်ကြရန် မှာကြားလိုပါကြောင်း၊ ဒုတိယလူ့အခွင့်အရေးဦးစီးမှူးစာမေးပွဲကိုလည်း မိမိ၏ အခွင့်အရေးဖြစ်သည့်အတွက် ဝင်ရောက်ဖြေဆိုစေလိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ ဆန္ဒဖော်ထုတ်ကြရာတွင် ဥပဒေရေးရာဌာန၊ စီမံရေးရာနှင့် ဘဏ္ဍာရေးဌာန၊ e-Government ဌာန၊ စစ်တွေ (ရုံးခွဲ) နှင့် ပုသိမ် (ရုံးခွဲ) တို့၏ ဆန္ဒဖော်ထုတ် တင်ပြမှုများအား ဌာနတာဝန်ခံညွှန်ကြားရေးမှူးများက ရှင်းလင်းပြောကြားဆွေးနွေးကြပြီး ညွှန်ကြားရေးမှူးချုပ်က ဆန္ဒဖော်ထုတ်တင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှုပြုခဲ့ပါသည်။ ထို့နောက် အခမ်းအနားအား ၁၅:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း (တောင်ငူ) ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ

အောက်တိုဘာလ ၁၉ ရက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း (တောင်ငူ) တွင် ဖွင့်လှစ်လျက်ရှိသော စုံစမ်းရေးမှူးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ၌ ၁၉-၁၀-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီ မှ ၁၅:၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက် ပို့ချခဲ့ပါသည်။

သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးဒေါ်မိမိခိုင်

က လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည်တို့ကို ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်းသင်တန်းသားဦးရေ (၃၁) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးရှိ အဆောင်အယောင် မော်တော်ယာဉ်များ၊ ဦးစီးယာဉ်များ၊ အုပ်ချုပ်မှုယာဉ်များကို နံပါတ်ပြားများတပ်ဆင်ပေးခြင်း

အောက်တိုဘာလ ၁၇ ရက်

၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အဆောင်အယောင်မော်တော်ယာဉ် (၂၄) စီး၊ မြန်မာနိုင်ငံအမျိုးသား

လူ့အခွင့်အရေးကော်မရှင်ရုံးပိုင် မော်တော်ယာဉ် (၁၇) စီး၊ စုစုပေါင်း မော်တော်ယာဉ် (၄၁) စီးအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖောင်းကြွ ယာဉ်နံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်ပေးခဲ့ပါသည်။

ဝန်ထမ်းအင်အားဖြည့်တင်းနိုင်ရေးဆောင်ရွက်ခြင်း

အောက်တိုဘာလ ၁၅ ရက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (ရုံးချုပ်) ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လစ်လပ်လျက် ရှိသည့် ဒုတိယလူ့အခွင့်အရေးဦးစီးမှူးရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်းကို ၁၅-၁၀-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင်လည်းကောင်း၊ ၁၈-၁၀-၂၀၂၂ ရက်နေ့ထုတ် မြဝတီသတင်းစာတွင်လည်းကောင်း ကြော်ငြာ ထည့်သွင်း၍ အလုပ်လျှောက်လွှာများခေါ်ယူခဲ့ပါသည်။ Myanmar National Web Portal တွင် ၁၄-၁၀-၂၀၂၂ ရက်နေ့၌ လွှင့်တင်ခဲ့ပါသည်။

ကော်မရှင်ရုံးဝန်းအတွင်း ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း


အောက်တိုဘာလ ၂၃ ရက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ရုံးဝန်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကင်းရှင်းစေရေးအတွက် ခြင်ခိုအောင်းနိုင်သည့် နေရာများဖြစ်သော

အမျိုးသားအဆောင်၊ အမျိုးသမီးအဆောင်၊ စတိုခန်းများ၊ ရေချိုးခန်းများ၊ Toilets အခန်းများ၊ အစည်းအဝေးခန်းမများ၊ ယာဉ်မောင်းနားနေဆောင်များနှင့် ရုံးတွင်း ရေမြောင်းများအတွင်း ခြင်ဆေးဖျန်းခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ENGLISH SECTION

Vice-Chair of Myanmar National Human Rights Commission attends National Committee on the Rights of Persons with Disabilities (PwDs) via Video Conferencing



25 October

The National Committee on the Rights of Persons with Disabilities (PwDs) held the meeting (2/2022) at 2 p.m. on 25 October 2022 at the Hall of the Ministry of Social Welfare, Relief and Resettlement (MSWRR) in Nay Pyi Taw. The meeting was opened by the Vice-Chairman of the State Administrative Council and the Chairman of the National Committee on the Rights of Persons with Disabilities Vice-Senior General Soe Win. The Chairman of the National Committee also delivered an opening speech at the meeting. Then the Union Minister for Social Welfare, Relief and Resettlement, Vice-Chairperson (1) of the National Committee made an address. This was followed by Union Minister for International Cooperation who also spoke at the meeting. After that, the Deputy Minister for MSWRR who is the Secretary of the

Committee reported the decisions made by the previous meeting.

Dr. Nanda Hmun, Vice-Chair of the Myanmar National Human Rights Commission also took part in the meeting through video conferencing and explained the activities of the commission with regard to the rights of PwDs. Next, the representatives of Regional Governments and Disability Organizations who are members of the National-Level committee discussed the work process respectively. Those from Ministries and Nay Pyi Taw Council, who attended in person, took part in the discussion and continued with the general discussion. The meeting came to an end at 6:15 p.m. following the closing remark made by the Chairman of the National committee on the Rights of PwDs.

MNHRC Gives Human Rights Lecture at Police Officer Training School (Mandalay)



October 6

As part of the human rights promotion and education activities of Myanmar National Human Rights Commission, Commissioner Dr. Than Myint and Director General U Phone Kywel, gave the lectures on human rights at the Investigation Officer Course (No.75/2022) held at the Police Officer Training School (Mandalay) on 6 October 2022 from 12:30 pm to 2:00 pm.

In doing so, Commissioner Dr. Than Myint gave the lectures on Human Rights Concept and Universal Declaration of Human Rights, Director General U Phone Kywel also delivered the lectures on the Organization and Functions of Myanmar



National Human Rights Commission and related issues to Protection of Human Rights. After that the lecturers answered the questions asked by the trainees. A total of 280 investigation officers attended the above-mentioned course.

MNHRC Gives Human Rights Lecture at Myanmar Army Combat Force School (Bahtoo)



er, and U Arkar Hein Soe, Director of the Commission gave lectures on human rights via video conferencing at the Battalion Commander Training Course (No.102) held at Myanmar Army Combat Force School (Bahtoo) on 25 October 2022 from 12:00 pm to 3:00 pm.

In doing so, Commissioner Dr. Than Myint delivered the lectures on Human Rights Concept, about Myanmar National Human Rights Commission and Director U Arkar Hein Soe gave the lectures on Universal Declaration of Human Rights and 9 Core International Human Rights Treaties. A total of 65 officers attended the above mentioned course.

October 25

As part of the human rights promotion and education activities of Myanmar National Human Rights Commission, Dr. Than Myint, Commission-

MNHRC Gives Human Rights Lecture at Special Investigation Training School

October 19

As part of the human rights promotion and education activities of Myanmar National Human Rights Commission, Daw Mi Mi Khaing, Deputy Director of the Commission gave lectures on human rights at the Investigator Refresher Course (No.1/2022) held at the Special Investigation Training School (Taungoo) on 19 October 2022 from 1:00 pm to 3:50 pm.

In doing so, Deputy Director Daw Mi Mi Khaing delivered the lectures on Human Rights Concept, the Universal Declaration of Human Rights and Organization and Functions of Myanmar National Human Rights Commission. After that the lecturer answered the questions asked by the trainees. A total of 31 investigators from Bureau of Special Investigation attended the above-mentioned course.

ဆက်သွယ်ရန် လိပ်စာများ



အမှတ် (၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၁၆၅၄၆၇၀

website: <https://mnhrc.org.mm>
facebook: www.facebook.com/myanmar

နေပြည်တော် (ရုံးခွဲ)
သင်္ဃာတိုက်နှင့် ဇော်ဂျီ
လမ်းထောင့်၊ ရွှေကြာပင်
ရပ်ကွက်၊ ဇေယျသီရိမြို့နယ်။
ဖုန်း- ၀၆၇၃၄၃၂၅၉၅

မန္တလေး (ရုံးခွဲ)
ကမ်းနားလမ်း၊ ၃၄ လမ်းနှင့်
၃၅ လမ်းကြား၊ ဒေးဝန်းအနောက်
ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊
မန္တလေးမြို့။
ဖုန်း- ၀၉၅၃၄၃၆၅၀

စစ်တွေ (ရုံးခွဲ)
ရခိုင်ပြည်နယ် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန၊
ပြည်နယ်ရုံး၊ စစ်တွေမြို့။
ဖုန်း- ၀၉၄၂၅၈၆၀၀၀၈

ပုသိမ် (ရုံးခွဲ)
အမှတ် (၁၃) ရပ်ကွက်၊
မဟာစေတီလမ်းမကြီး၊
မြို့နယ်စုပေါင်းရုံး၊ ပုသိမ်မြို့။
ဖုန်း- ၀၄၂၂၉၃၂၇

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး
e-Government ဌာနမှ တာဝန်ယူ ထုတ်ဝေပါသည်။
e-government@mnhrc.org.mm